

Affinis (thrush, Burmese blue rock)

- ငှက်သိုက် နှု၊ <hnget thait> ①鸟巢 ②(食用的)燕窝
- ငှက်သိုက်မုန့် နှု၊ <hnget thait mon'> 棉花糖 (将糖加热后制成棉絮状的食品)
- ငှက်သင့် က၊ <hnget thin'> ①患疟疾，染上疟疾 ②(喻)飞来横祸；ဆွမ်းခံရင်း ~ ။ (成)外出化斋染上疟疾。意为：飞来横祸

- ငှက်သမ္ဗန် နှု၊ <hnget than ban> 小木船(横渡江湖用)
- ငှက်အောင်မ နှု၊ <hnget aun ma'> 红喙蓝鹩
- ငြိ က၊ <hnyi'> = ညှိ
- ငြိမ်း က၊ <hnyein:> 弄灭，扑灭，熄灭；မီးကို ~ သည်။ 熄灯；把火弄灭。
- ငြိမ်းသတ် က၊ <hnyein: that> 扑灭，弄灭；~ ရှိမရသောမီးတောက်မီးလျှံ 扑不灭的火焰



- I နှု၊ <sa'> ①緬文第六个字母，名称为 စလုံး ②(物品的)碎片，零头，少量的东西；ထင်း ~ 劈柴 / ပိတ် ~ 布料；ခဲထုတ် / ပိုး ~ 绸子，绸布零头 / မျက်ရည် ~ 泪花 / အဝတ် ~ 布头 / မူး - မတ် ~ ညှစ်ယူသည်။ 逼着(他)拿出辅币零钱来。③开始，起初，开头；~ လယ်ဆုံးသုံးပိုင်းစလုံးတွင်ပါဝင်ခဲ့သည်။ 前、中、后三期工作都参加了。 / ~ ခဲမှတ်【物】凝固点 II က၊ <sa'> ①开始，开头；မိုးရာသီ ~ နေပြီ။ 雨季已开始了。②挑逗，戏弄；မခံချင်အောင် ~ လိုက်လေသည်။ 挑逗得(他)无法忍耐。③挑衅，寻衅；ရန် ~ သည်။ 挑衅。 III ပါ၊ <sa'> ①加在动词后，表示“刚刚”，“开始”；တက်သစ် ~ နေမင်း 初升的太阳 / နိုးကြား ~ ရှိသေးတယ်။ 刚刚觉悟。 / လွတ်လပ် ~ နိုင်ငံများ 新独立的国家 ②放在数量词后，表示极少，寥寥无几；တယောက် ~ နှစ်ယောက် ~ ပဲရိုသေးတယ်။ 才有一两个人。③表示疑问语气(放在句尾)；ကျမ်းမာပါ ~ ။ 身体好吗？ / ကြားပါ ~ ။ 听见吗？ / ဟုတ် ~ 是吗？ ④放在动词后加强语气；မမြင် ~ ကောင်း 不该看见。 / ရှက် ~ နိုး 羞答答 / မအော် ~ တမ်း (约定) 都不许喊叫。
- ကော နှု၊ <z-ga'> 高低难就的，不上不下介乎中间的；ပညာ ~ 学问(技术)平庸 / အကျီလက် ~ (不长不短的) 半截袖，半长袖 / တောမကျွဲမြို့မကျသော ~ အရပ် 处于农村与城市之间的地区 / ~ သူငယ်မလေး 带男孩性格的小姑娘 / ~ အရွယ် 半大不小的年龄(指少年)
- ကောရူပယ် နှု၊ <s-k-ru'pe> [英 scruple] 吩 (英美药衡单位 = 1.296克)
- ကောသယ်ရာလွှာ နှု၊ <s-k-le ra hlwa> [英·緬 sclera + လွှာ] 【解】(眼球的)鞏膜
- ကော နှု၊ <z-ga> 筛子；~ ကျဲ 大眼筛子 / ~ ခုံး 圆底筛子 / ~ ဝိမ် 细眼筛子
- ကောချ က၊ <z-ga khya'> 筛

- ကောတင် I နှု၊ <z-ga din> ①筛剩物 ②优良者，优选者 II က၊ <z-ga tin> 筛剩下
- ကောပေါက် နှု၊ <z-ga baut> ①筛眼 ②一种基本编席法
- ကောဗီရောဂါ နှု၊ <s-ka bi yaw: ga> [英·緬 scurvy + ရောဂါ] 坏血病
- ကောလက်ပဲသီး နှု၊ <s-kalet pe:thi:> [英·緬 scarlet + ပဲသီး] 【植】红花菜豆，荷包豆，龙爪豆 Phaseolus Multiflorus (scarlet runner bean)
- ကေား နှု၊ <z-ga:> ①话；语句；语言；格言；谚语；~ တခွန်း 一句话 / ~ နည်းရန်စံ 少说为佳 / ~ တစ်မြစ်ပညာရပ် 语源学 ②【植】 = ဝံကား
- ကေားကား က၊ <z-ga:ka:> 夸大，言过其实；~ ရှိမပြောသင့်။ 不应言过其实。
- ကေားကိုးကေားကား နှု၊ <z-ga:ko: z-ga:ka:> 引自经典的话
- ကေားကောင်း I နှု၊ <z-g-gaun:> 好话，忠言，良言；正经话；သူများ ~ ပြောနေယင်ဝင်ဝင်မတေပါနှင့်။ 人家正在讲正经的，别打岔。 II က၊ <z-ga: kaun:> 谈话正在兴头儿上，话正讲得有趣味；~ နေလို့မိုးချုပ်သွားမှန်းတောင်မသိလိုက်ဘူး။ 谈话正在兴头儿上，连天黑了也不知道。
- ကေားကတ် နှု၊ <z-g-gat> 深奥的语言
- ကေားကုန် I က၊ <z-ga: kon> 话已讲完；~ နေပြီ။ 话已说尽。 II နှု၊ <z-g-gon> 讲得很详尽的话；~ ပြောပြီ ပြီ။ 话已讲得很详尽了。
- ကေားကမ်း က၊ <z-ga: kan:> = ကေားကမ်းလှမ်း
- ကေားကမ်းလှမ်း က၊ <z-ga: kan: hlau:> 传话，交涉，建议，倡议；တွေ့ဆုံဆွေးနွေးကြရန် ~ လိုက်သည်။ 建议会晤商谈。
- ကေားကိုယ် နှု၊ <z-ga: go> 原话；မှန်နန်းရာဝေဝင်၌မည်သို့ဆိုသည်ဟူ၍ ~ ပေါ။ 琉璃官史上究竟怎么说的，没有原话。
- ကေားကျ I က၊ <z-ga: kya'> (罕)有...含义 II နှု၊ <z-g-gya'> 含义，意义
- ကေားကျကောက် က၊ <z-g-gya' kaut> 抓住话柄，抓话把